

နမ့်အိတ်တဆူနနကြားမမနုလဲ- လာကိဖိတဖှ်အဂီ

[upbeat music] (တံဒုသိတ်)

[တံတံတံဂံဂံတံဂံဂံ] ပုလုအဘဉ် COVID-19 ကတူဘဉ်လာအိတ်တဆူလုကူလုအလီဆီလိင်အသးတဘျးဘိနနလီ. နမ့်အိတ်တဆူ ဂုဂုနန, အရဒိတ်ဝဲလု နတဲနမိတ် မတမု ပုဒိတ်တုဒိတ်ပုနနလီ. နတကြားဖဲဆူကိဘဉ်နနလီ.

နမ့်လဲတုလုကူလဲ, ဒီးနမ့်စးထိတ်အိတ်တဆူဘဉ်နန, ဒုးသုညါနကိသရဉ်,သရဉ်မု မတမု ကိအပုကုပုဆိတဘျီယိတကု.

နမ့်အိတ်တဆူဘဉ်နန, နတဲဒုးသုညါသုနနလီ. ဒီးအရဒိတ်လုနကဘဉ်ဒုးသုညါပုတဂုဂု ဒ်သိးပဝဲလဲလဲကပုဖျးအဂီနနလီ.

နပုဒိတ်တုဒိတ်ပုတဖှ် မုအိတ်အိတ်ဒီး တံသံကုဘဉ်ယး COVID-19 နန, လဲကုဘဉ်ဖဲ health.mn.gov တကု.

[upbeat music] (တံဒုသိတ်)

Minnesota Department of Health
Communications Office
PO Box 64975
St. Paul, MN 55164-0975
651-201-4989
health.communications@state.mn.us
www.health.state.mn.us

2/17/21
What You Should Do If You Feel Sick - For Students (Karen)

လာတံမု နနတံဂံဂံတံဂံဂံအံ လုကူအဂုလုလီဆီနနစးခိကုအဂီ, ဝံသးစုကိးလိတဲစိဆူ- 651-201-4989